

ရှိလျှင်အောင်မြင်နိုင်သည်။ 只要有毅力就能成功。  
 ဝီးကနဲ ကဝါ <wi: g-ne> “呼”地一声: ကား ~ မောင်းသွားသည်။ 汽车呼的一声开走了。  
 ဝူဖရမ် နှ၊ <wu ph-ran> [英 wolfram] [矿] 钨  
 ဝူး ကါ <wu:> (汽车开动声) 呜: ~ ဟုအသံပြု၍တဖက်မှလည်း ~ ဟုပြန်ထူးသည်။ 这边“呜”地叫了一声, 那边也“呜”地回了一声。 / ကားကို ~ ကနဲမောင်းထွက်သွားလေ၏။ 汽车“呜”的一声开走了。  
 ဝူးဝူးဝူးဝါ ကဝါ <wu: wa: wu: wa:> (生气、吵架时的说话声) 叽哩哇啦地, 含糊不清: သူကားပြောတာ ~ နဲ့။ 他的话说得呜噜呜噜的(不清楚)။  
 ဝူးဝူးဝါဝါ ကဝါ <wu: wu: wa: wa:> (气得) 丧失理智地  
 ဝေ ကါ <wei> ①(风) 卷; 转弯儿, 绕弯儿, 缭绕: လေက ~ ကနဲတချက်တိုက်လိုက်တယ်။ 风呼地卷起来了。 / မင်းဘယ်ကိုသွား ~ သလဲ။ 你到哪儿溜达去了。 / ~ တေ့တေ့ပြောတယ်။ 转弯抹角地说。 / အနီးအပါးကို ~ ရှိကြည့်လိုက်သည်။ 向附近扫了一眼。 ②(油) 淌着; (颜色) 充满: ~ စွန်းသည် ~ ကာ ~ ကာအောက်သို့ကျလာသည်။ 风筝飘飘摇摇地掉了下来。 / ကြက်သားဟင်းကဆီတေ့ ~ နေတာပဲ။ 嫩鸡肉上泛着一层油。  
 ဝေ့ကုတ် နှ၊ <wei' s-kout> [英 waist-Coat] 背心, 马甲  
 ဝေ့ပတ် ကါ <wei' pat> 拐弯, 转弯  
 ဝေ့လည်ကြောင်ပတ် ကဝါ <wei' le kyaun' pat / wei' le gyaun' bat> 拐弯抹角, 避重就轻: ရှင်းရှင်းလင်းလင်းပြောလိုက်ကွာ။ ~ လုပ်မနေနဲ့။ 说清楚点, 别转弯抹角的。  
 ဝေ့လည်လည် / ဝေ့လယ်လယ် ကဝါ <wei' le le> 徘徊地, 不着边际地, 拐弯抹角地: ~ ပြန်ပြောသည်။ 转弯抹角地回答。 / ~ ဖြစ်သည်။ 踌躇。  
 ဝေ့လည်ဝေ့လည် ကဝါ <wei' le wei' le> ①拐弯抹角, 拐来拐去: ဒီနားလာပြီး ~ လုပ်နေတယ်။ 到这边来转悠。 ②弄不懂, 不清楚: ကဗျာရှုသတောက်သိသလောက်ရှင်းပြရှင်းပြ ~ ဖြစ်နေတုန်းပဲ။ 不管怎么讲解还是弄不懂诗的含义。  
 ဝေ့ဝိုက် ကါ <wei' wait> ①环绕, 绕弯, 回环: အခန်းတွင်း ~ ကြည့်လိုက်သည်။ 环视一下屋里。 / ထမီအနားဝေ့ဝေ့ဝိုက်ဝိုက်ကလေးပုံကျနေသည်။ (坐下来时) 筒裙边儿曲曲弯弯地堆在地上。 ②绕着说, 拐弯抹角: စကားကိုထုံထုံမပြောပဲ ~ ရှိပြောသည်။ 话不直说绕着说。  
 ဝေ I ကါ <wei> ①分, 分配: သာတူညီမျှ ~ ပေးသည်။ 平均分配。 ②分发, 发行, 发送: ရုပ်ရှင်ကြော်ငြာ ~ တယ်။ 分发电影广告。 / စာ ~ နေ၏။ 正在分信。 ③茂盛, 繁茂: ပန်းတေ့ ~ နေအောင်ပွင့်တယ်။ 花开得很茂盛。 / မြို့တွင်း၌ လျှပ်စစ်မီးတေ့တေ့ ~ နှင့်။ 全城一片灯火。 ④溢出, 充满, 充溢: ထမင်းအိုး ~ ကျတယ်။ 饭锅溢了。 / ရင်မှကရုဏာတရားတေ့ ~ သွားတယ်။ 心中充满了同情。 / ဒုက္ခပင်လယ်

~ သည်။ 苦海无边。 ⑤阴晦朦胧, 含糊: ကောင်းကင်တခွင်လုံး ~ နေတယ်။ 天空一片朦胧。 ⑥犹疑, 迷茫: တချို့က ကြားထဲမှာ ~ နေကြတယ်။ 有的人犹疑不决。 ⑦(眼) 昏花; 头昏: အသက်ကြီး၍မျက်စိ ~ နေသည်။ 上了岁数眼也花了。 / ခေါင်း ~ နေတယ်။ 头昏。 II အသါ <wei> (方)(应声) 哎!  
 ဝေခြမ်း ကါ <wei khyan:> 分发, 分给  
 ဝေခွဲ ကါ <wei khwe:> ①分清, 区分, 判断, 分辨: အစစ်ခွဲအတွက်ကို ~ ပိုင်းခြားတတ်ရမယ်။ 要善于区分真假。 / ဘယ်သွားဘယ်လာရမည်ဟု ~ နိုင်။ 不知何去何从。 ②分配, အမြတ်ကို ~ ယူကြသည်။ 分取利润。  
 ဝေဂါ နှ၊ <wei ga> 维吾尔族  
 ဝေဂှ ကါ <wei hnga> 分配, 分发: ~ ဖြန့်ဖြူးသည်။ 发行, 分发。  
 ဝေစားမျှစား ကဝါ <wei za: hmya' za:> 平均分配: ဖရဲအိမ်သုံးလုံးပဲဝယ်ရခဲ့လို့ကျနေတဲ့လူလူ ~ လုပ်လိုက်ရတယ်။ 只买了三个西瓜, 我们只能分着吃了。  
 ဝေစု နှ၊ <wei zu> 分得的一份, 份额, 份儿: ~ ခွဲသည်။ 分份儿。 / ~ ရသည်။ 得到一份。  
 ဝေစုချ ကါ <wei zu' khya> 分配, 分摊, 摊派  
 ဝေစုပုံတာ နှ၊ <wei zu' pon ta> = ဝေပုံ  
 ဝေစည် ကါ <wei si> 茂盛, 丰富, 丰盛  
 ဝေဆာ ကါ <wei hsa> 繁茂, 丰富多采, 多采多姿: သိရယ်လစ်အနုပညာပန်းမာလ်တေ့ ~ ပွားနေ၏။ 社会主义文艺之花盛开。 / ဝေဝေဆာဆာခင်းကျင်းကပြသွားသည်။ 进行了丰富多采的演出。 / အချက်အလက် ~ စွာဖြင့်ဟောပြောသွားသည်။ 讲话内容非常丰富。 / စကားလုံးဝေဝေဆာဆာသုံးချေ။ 不堆砌华丽的词藻。  
 ဝေယေနံ နှ၊ <wei z-yan> = ဝေယန္တဂြာသား  
 ဝေယန္တဂြာသား နှ၊ <wei z-yan da pyat that> 天帝住的宫殿。  
 ဝေယန္တဂရထား နှ၊ <wei z-yan da y-hta:> 【佛】帝天释的御乘  
 ဝေထူဝေထူ ကဝါ <wei du wei hmya> 平均, 均匀: သူတို့နှစ်ယောက် ~ ဝိုက်ထုတ်၍ပေးလျှော်ရသည်။ 他们两个平均分摊赔偿。  
 ဝေထမ်း နှ၊ <wei dan:> (祭) = ဝေရ  
 ဝေထမ်းဝေပုံ နှ၊ <wei dan: wei bon> = ဝေရ  
 ဝေဒ နှ၊ <wei da> [梵] 吠陀, 学问  
 ဝေဒနာ နှ၊ <wei d-na> [巴] ①感受: သူ့ ~ ဒုက္ခ ~ နှစ်စပ် ~ နှစ်စပ် ②痛苦; 病症: ဝေဒနာဟာ ~ ဖြစ်ရတယ်။ 好心变成了恶意。 / ~ ဆင့် 并发症  
 ဝေဒနာရှင်/ဝေဒနာသည် နှ၊ <wei d-na shin / wei d-na dhe> 患者, 病人, 病员